

သောအတ်ဖုတ်

သောငွေသ နဲ့ <thaw: la' tha'> [巴]十六

သောဟန် ပါ <thaw: hu i> (书) 据说(用于句尾):
ငှါးပြီးစော့ရန်သူများကိုပျောစာထိုးသာလျှင်နိုင်နှင့် ~ မြင် ~ 『据
说只有骠苏蒂王能制服恶鸟等敌人。』

သောအားဖြင့် သဲ <thaw: a: phyin> 置动词后表示:

①作为…… ②以示……: အများကျူးလှန်သူတွေကိုယာတာ
~ပြုပြင်ချွေးအွေးအရေးပေးထားသည်။ 给予犯错误者以改正错
误的机会,以示宽大。/ သင်သည်ရန်သူကိုသား ~ ချမ်း
သာပေးအံ့ရန်သူတာသုံးကိုထိုးလေအံ့တည်။ 你要对敌人仁慈,
敌人却要把你杀掉。

သို့ ပါ <dho'> ①表示趋向,到,向,给予(致……): စော်
ကြည့်စိုက် ~ သွားရှုံးစာဟတ်သည်။ 到图书馆去看书。②
(书)如……那样: မီ ~ ပုဇွဲ။ 像火一样烫。/ မျက်
ရုံး ~ စွဲသတည်။ 泪如雨下。③如此,这样地: ဓား
ကို ~ ကိုင်။ 刀要这样拿。

သို့ကတည်း သဲ <dho' g-di:> = သို့သော်လည်း / အကျင့်ကား
ကောင်ဆို၏ ~ ပညာနည်းလှသည်။ 品质好,但没有学问。

သို့ကလို့ ကဝါ <dho' g-lo> 这样,如此: ~ရှုံးပြုလိုက်တာ၌
သတေသနပေါက်ထွားပေတော့တယ်။ 这样解释以后才明白了。
သို့ကလောက် ကဝါ <dho' g-laut> 如此程度: ~ ကိုခဲ့ကြမ်း
တင်ဆောင်း: 如此艰难的路程 / ~ လိမ္မာသောကာလေးကို
မည်သူမျက်ပြုနိုင်အံ့သည်။ 对这样聪明伶俐的小孩谁又能
不喜欢呢?

သို့ကြောင့် သဲ <dho' gyaun> (书)(表因果关系,置第二
分句句首)因此,因而: အားဖြူးသားအောင်ပဲ့နောက်ခဲနိုင်း ~
အားလုံးဝါးမြောက်မ်းသားဖြစ်နေကြပါသည်။ 国庆节快到了,因
此大家都很高兴。

သို့စိုက်လျက် သဲ <dho' zin lyet> (书)虽然如此: ယမ်းနှစ်ကား
အလွန်ခေါင်သည်။ ~ ပါးသီးနှံလို့ဝှက်ခို့သည်။ 去年虽然
天旱,粮食仍获得丰收。

သို့ထောင် သဲ <dho' d-zei> 尽管如此: မီးရထားလမ်းအားဖြင့်
စီးသွားသည်။ ~ အင်ဂျင်နီယာတပ်ကျက်ချင်ပြန်ကောင်းသွားအောင်
ပြင်ဆိုက်သည်။ 尽管有些铁路地段坏了,但工程兵马上就
把它修好了。

သို့ကြိုးကား သဲ <dho' d-byi: ga:> (书)因此: စာတ်ပြု၍
စာအိတ်အားလုံးဘူတာရုံးတွင်ရောက်ရှိနေပြီ။ ~ ထူးစွဲသွားသို့ပို့က်
လေသည်။ 化肥都已运到车站,因此就送到他们村里了。

သို့ကူးလည်း သဲ <dho' t-mu li:> = သို့သော်လည်း
သို့ထည်းပုံးထုတ် သဲ <dho' di: m-hout> 或者: ခဲ့ ~
ပေါင်တို့ယူခဲ့ပါ။ 拿一只铅笔或钢笔来。/ သင်ပြန်မည်လော့
~ နေအုံမည်လော့။ 你是回家还是留在这儿?

သို့ထည်းမုံးတု၍ သဲ <dho' di: m-hout my ywei> 否
则: အမိန့်ကိုနာခံရမည်။ ~ သွေ့ဖော်လျှင်ခေါ်ခံရမည်။ 你必

须服从命令,否则就受到惩罚。

သို့နှင့် သဲ <dho' hmin> = သို့ပြင့်

သို့ကိုယ် ကဝါ <dho' hne> (书)如此: ~ ပြောသော်လည်း
သဘောကျော်။ 虽然这么说却不满意。

သို့ပါကလျော်နှင့် သဲ <dho' ba ga' lyet hnin> (书)尽管
如此: လက်နက် အင်အားအလျှင်နှင့်သည်။ ~ ရန်သူများ
ကိုအနိုင်တို့နှင့်ခဲ့သည်။ 人员和武器很少,尽管如此,仍能
战胜敌人。

သို့ပါစ်လျော် သဲ <dho' ba zin lyet> = သို့ပါကလျော်နှင့်

သို့ပါ၍ သဲ <dho' ba ywei> 因此: နက်ပြန်ပုံးပုံးပေမည်။
ပြင်ပါသည်။ ~ ကြောက်ချို့ပြုပို့ရှင်ပါတ်ကားအပ်ပါသည်။ 明天
将举行开幕式,敬请光临。

သို့ပါလျော် သဲ <dho' ba lyet> 尽管这样……但是……
ကျွန်တော်တို့အချင်းချင်းသတေသနပြုးကြော်။ ~ တခါပျော်မြှုပ်ခဲ့ကြား
ပါ။ 我们之间经常争论一些问题,但从来没有吵过架。

သို့ပါလျော်နှင့် သဲ <dho' ba lyet hnin> = သို့ပါကလျော်နှင့်

သို့ပေပါ/သို့ပေမယ် သဲ <dho' bei me> = သို့ပေမယ်
သို့ပေပါ/သို့ပေသို့ သဲ <dho' bei min> 但是,然而: သူတည်းခေသ်၏
ရုပော်မြှုပ်သည်။ ~ ကျော်သော်စွဲမျှကျက်ပို့သောသည်။ 他
已年过七十,但是还很健康。

သို့ပေသည် သဲ <dho' bei dhi> = သို့ပေမယ်

သို့ပြု့ သဲ <dho' phyin> 置后一句句首,相当于“就这样”:
~ ပြောခိုင်ပြု့ပြု့ပုံးသည်အောင်မြှင့်စွာပြီးဆုံးသွား၏။ 就
这样,运动会胜利结束了。

သို့ပြု့၍ သဲ <dho' phyit ywei> 因此,故而: ထူးသွားကို
ဆေးထိုးပေးရန်ရှိသောသည်။ ~ နာရီခုနှစ်ပြန်နေက်ကျမည်ဖြစ်
သည်။ 还要给病人注射,因此回家要晚两个小时左右。

သို့ပြု့ကော်မူး သဲ <dho' phyit sei ga mu> 即使这样:
သူတို့နှစ်ယောက်သည်ပြောကြားအကြောင်းခဲ့လို့ကြော်သည်။ ~ တယောက်
နှင့်တယောက်ခင်ပေါ်မှုပျော်ပေါ်။ 他们两人经常争论,尽管如
此却没伤害他们之间的友谊。

သို့ပြု့လင်ကစား သဲ <dho' phyit lin' g-za:> = သို့ပြု့ကော်မူး

သို့ပြု့လျင် သဲ <dho' phyit yin> 这样的话: ဗားသည်ပါး
မျက်းများကိုဖော်ဆိုသောက်သည်။ ~ ဗားသည်လှုပို့အတွက်အား
သုံးဝင်သောသတ္တိပါဟုဆိုရပေါ်။ 青蛙吞食螟虫,因此应该
说青蛙是益虫。

သို့ပြု့စော်သ် သဲ <dho' phyit thaw> = သို့ပြု့လျော်

သို့ပြု့သ်ပြား သဲ <dho' phyit thaw nya:> = သို့ပြု့သ်သ်
လည်း

သို့ပြု့သ်သ်လည်း သဲ <dho' phyit thaw le:> 虽然如此:
ဗားသည်လှုပို့အတွက်အားကျိုးရှိသောသတ္တိပါဖြစ်သည်။ ~ တခါတလေး
လူ၏ကားသုံးပေါ်ရှိသောသတ္တိပါမှုပျော်ပေါ်။ 青蛙虽然对人类有
益,但有时却得不到人们的保护。

သို့ပြု့သ်ဘာကြာ့ သဲ <dho' phyit thaw: gyaun> 因